


GAGURITAN GUNUNG AGUNG MELETUS 03

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia



GAGURITAN GUNUNG AGUNG MELETUS 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

1 B

10. ပုဂ္ဂိုလ်တို့သည် မိမိတို့၏ နေထိုင်ရာဒေသတွင် မိမိတို့၏ နေထိုင်ရာဒေသကို စောင့်ရှောက် ထိန်းသိမ်းပေးရန် အရေးကြီးသည်။ ထို့ကြောင့် မိမိတို့၏ နေထိုင်ရာဒေသကို စောင့်ရှောက် ထိန်းသိမ်းပေးရန် အရေးကြီးသည်။

၁၁. မိမိတို့၏ နေထိုင်ရာဒေသကို စောင့်ရှောက် ထိန်းသိမ်းပေးရန် အရေးကြီးသည်။ ထို့ကြောင့် မိမိတို့၏ နေထိုင်ရာဒေသကို စောင့်ရှောက် ထိန်းသိမ်းပေးရန် အရေးကြီးသည်။

2 A

၁၂. မိမိတို့၏ နေထိုင်ရာဒေသကို စောင့်ရှောက် ထိန်းသိမ်းပေးရန် အရေးကြီးသည်။ ထို့ကြောင့် မိမိတို့၏ နေထိုင်ရာဒေသကို စောင့်ရှောက် ထိန်းသိမ်းပေးရန် အရေးကြီးသည်။

၁၃. မိမိတို့၏ နေထိုင်ရာဒေသကို စောင့်ရှောက် ထိန်းသိမ်းပေးရန် အရေးကြီးသည်။ ထို့ကြောင့် မိမိတို့၏ နေထိုင်ရာဒေသကို စောင့်ရှောက် ထိန်းသိမ်းပေးရန် အရေးကြီးသည်။

GAGURITAN GUNUNG AGUNG MELETUS 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

2
B

၂
 သီအိခါ၊ ဗုဒ္ဓမိတ္တိရာဇာဗ္ဗိတိတဂ၊ ပဉ္စပူဂဏတရပိပိ၊ ဝဏုက္ခာ
 ပမာ၊ ဟူဂါ၊ ဝေဝရတဓန္ဒုဗုဒ္ဓမိတ္တိ။ ပုပ္ဖုက္ခန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓ
 ဟူဂါ၊ ဝေဝရတဓန္ဒုဗုဒ္ဓမိတ္တိ။ ပုပ္ဖုက္ခန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓ
 ဟူဂါ၊ ဝေဝရတဓန္ဒုဗုဒ္ဓမိတ္တိ။ ပုပ္ဖုက္ခန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓ

ဝေဝရတဓန္ဒုဗုဒ္ဓမိတ္တိ။ ပုပ္ဖုက္ခန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓ
 ဟူဂါ၊ ဝေဝရတဓန္ဒုဗုဒ္ဓမိတ္တိ။ ပုပ္ဖုက္ခန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓ
 ဟူဂါ၊ ဝေဝရတဓန္ဒုဗုဒ္ဓမိတ္တိ။ ပုပ္ဖုက္ခန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓ

3
A

ဝေဝရတဓန္ဒုဗုဒ္ဓမိတ္တိ။ ပုပ္ဖုက္ခန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓ
 ဟူဂါ၊ ဝေဝရတဓန္ဒုဗုဒ္ဓမိတ္တိ။ ပုပ္ဖုက္ခန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓ
 ဟူဂါ၊ ဝေဝရတဓန္ဒုဗုဒ္ဓမိတ္တိ။ ပုပ္ဖုက္ခန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓ

ဝေဝရတဓန္ဒုဗုဒ္ဓမိတ္တိ။ ပုပ္ဖုက္ခန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓ
 ဟူဂါ၊ ဝေဝရတဓန္ဒုဗုဒ္ဓမိတ္တိ။ ပုပ္ဖုက္ခန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓ
 ဟူဂါ၊ ဝေဝရတဓန္ဒုဗုဒ္ဓမိတ္တိ။ ပုပ္ဖုက္ခန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓန္ဓ

GAGURITAN GUNUNG AGUNG MELETUS 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

3	3
B	

<p>68 ବିଦିଏ ଅନ୍ତପୁଅଠାକି ଶତପିତାକାୟାପକ୍ଷିତୁକା ପସ୍ତିତନୁସନ୍ତୁଃ ପକ୍ଷି ଶକ୍ତିଶ୍ରୀକନ୍ଦୁକାକି ଅନ୍ତାୟଦକାସନ୍ତ୍ରୀଶକ୍ତିପଦ୍ମଲକ୍ଷ୍ମୀକା ଶକ୍ତିଶ୍ରୀ ଶକ୍ତିଶ୍ରୀକା ପଦ୍ମଲକ୍ଷ୍ମୀକା କାୟାୟଦକାୟାଶକ୍ତିଶ୍ରୀକା ଅନ୍ତ ଶ୍ରୀକାକିକାକି ଅନ୍ତାୟଦକାୟାଶକ୍ତିଶ୍ରୀକାକି କାୟା</p>	<p>୧୧ ପଦ୍ମଲକ୍ଷ୍ମୀକାକି ଅନ୍ତାୟଦକାୟାଶକ୍ତିଶ୍ରୀକାକି କାୟା କାୟାକାକି ଅନ୍ତାୟଦକାୟାଶକ୍ତିଶ୍ରୀକାକି କାୟା କାୟାକାକି ଅନ୍ତାୟଦକାୟାଶକ୍ତିଶ୍ରୀକାକି କାୟା କାୟାକାକି ଅନ୍ତାୟଦକାୟାଶକ୍ତିଶ୍ରୀକାକି କାୟା</p>
--	--

4	4
A	

<p>୧୨ କାୟାକାକି ଅନ୍ତାୟଦକାୟାଶକ୍ତିଶ୍ରୀକାକି କାୟା କାୟାକାକି ଅନ୍ତାୟଦକାୟାଶକ୍ତିଶ୍ରୀକାକି କାୟା କାୟାକାକି ଅନ୍ତାୟଦକାୟାଶକ୍ତିଶ୍ରୀକାକି କାୟା କାୟାକାକି ଅନ୍ତାୟଦକାୟାଶକ୍ତିଶ୍ରୀକାକି କାୟା</p>	<p>୧୩ କାୟାକାକି ଅନ୍ତାୟଦକାୟାଶକ୍ତିଶ୍ରୀକାକି କାୟା କାୟାକାକି ଅନ୍ତାୟଦକାୟାଶକ୍ତିଶ୍ରୀକାକି କାୟା କାୟାକାକି ଅନ୍ତାୟଦକାୟାଶକ୍ତିଶ୍ରୀକାକି କାୟା କାୟାକାକି ଅନ୍ତାୟଦକାୟାଶକ୍ତିଶ୍ରୀକାକି କାୟା</p>
---	---

GAGURITAN GUNUNG AGUNG MELETUS 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

9

5

B

၁။ ဤဂါထာတော်ကို နတ်တို့က ဝတ်ကြသည်။ ဤဂါထာတော်ကို
နတ်တို့က ဝတ်ကြသည်။ ဤဂါထာတော်ကို နတ်တို့က ဝတ်ကြသည်။
ဤဂါထာတော်ကို နတ်တို့က ဝတ်ကြသည်။ ဤဂါထာတော်ကို
နတ်တို့က ဝတ်ကြသည်။ ဤဂါထာတော်ကို နတ်တို့က ဝတ်ကြသည်။

၂။ ဤဂါထာတော်ကို နတ်တို့က ဝတ်ကြသည်။ ဤဂါထာတော်ကို
နတ်တို့က ဝတ်ကြသည်။ ဤဂါထာတော်ကို နတ်တို့က ဝတ်ကြသည်။
ဤဂါထာတော်ကို နတ်တို့က ဝတ်ကြသည်။ ဤဂါထာတော်ကို
နတ်တို့က ဝတ်ကြသည်။ ဤဂါထာတော်ကို နတ်တို့က ဝတ်ကြသည်။

၆

6

A

၃။ ဤဂါထာတော်ကို နတ်တို့က ဝတ်ကြသည်။ ဤဂါထာတော်ကို
နတ်တို့က ဝတ်ကြသည်။ ဤဂါထာတော်ကို နတ်တို့က ဝတ်ကြသည်။
ဤဂါထာတော်ကို နတ်တို့က ဝတ်ကြသည်။ ဤဂါထာတော်ကို
နတ်တို့က ဝတ်ကြသည်။ ဤဂါထာတော်ကို နတ်တို့က ဝတ်ကြသည်။

၄။ ဤဂါထာတော်ကို နတ်တို့က ဝတ်ကြသည်။ ဤဂါထာတော်ကို
နတ်တို့က ဝတ်ကြသည်။ ဤဂါထာတော်ကို နတ်တို့က ဝတ်ကြသည်။
ဤဂါထာတော်ကို နတ်တို့က ဝတ်ကြသည်။ ဤဂါထာတော်ကို
နတ်တို့က ဝတ်ကြသည်။ ဤဂါထာတော်ကို နတ်တို့က ဝတ်ကြသည်။

GAGURITAN GUNUNG AGUNG MELETUS 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

6

B

සත්තියො ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො
 බුදුන්ගේ ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො
 ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො

ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො
 ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො
 ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො

7

A

ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො
 ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො
 ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො

ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො
 ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො
 ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො ඉතොක්කො

GAGURITAN GUNUNG AGUNG MELETUS 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၆

7

B

ဟိန္ဒူဝိညိုပူဇော်ခါ၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ တက္ကသိုလ်တေး၊ ဘေး
 နှစ်ဦးစွာပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦး
 ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦး
 ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦး

ခမ်းယုတ္တရတရ၊ ဘေးဂုဏ်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦး
 ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦး
 ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦး
 ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦး

၇

8

A

ခမ်းပေါ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦး
 ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦး
 ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦး
 ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦး

ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦး
 ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦး
 ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦး
 ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦးဂုဏ်ပျော်ပျော်၊ ဂုဏ်ဦး

GAGURITAN GUNUNG AGUNG MELETUS 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁
9
B

သိက္ခာ၊ လစာရပရတုရတု၊ ခုတ်ရတု၊ ခုတ်ရတု၊ ခုတ်ရတု၊
နာဂဏ္ဍိယ၊ နာဂဏ္ဍိယ၊ နာဂဏ္ဍိယ၊ နာဂဏ္ဍိယ၊ နာဂဏ္ဍိယ၊
ပုဏ္ဏား၊ ပုဏ္ဏား၊ ပုဏ္ဏား၊ ပုဏ္ဏား၊ ပုဏ္ဏား၊
ရွှေ၊ ရွှေ၊ ရွှေ၊ ရွှေ၊ ရွှေ၊

သိက္ခာ၊ လစာရပရတုရတု၊ ခုတ်ရတု၊ ခုတ်ရတု၊ ခုတ်ရတု၊
နာဂဏ္ဍိယ၊ နာဂဏ္ဍိယ၊ နာဂဏ္ဍိယ၊ နာဂဏ္ဍိယ၊ နာဂဏ္ဍိယ၊
ပုဏ္ဏား၊ ပုဏ္ဏား၊ ပုဏ္ဏား၊ ပုဏ္ဏား၊ ပုဏ္ဏား၊
ရွှေ၊ ရွှေ၊ ရွှေ၊ ရွှေ၊ ရွှေ၊



၁၇
10
A

သိက္ခာ၊ လစာရပရတုရတု၊ ခုတ်ရတု၊ ခုတ်ရတု၊ ခုတ်ရတု၊
နာဂဏ္ဍိယ၊ နာဂဏ္ဍိယ၊ နာဂဏ္ဍိယ၊ နာဂဏ္ဍိယ၊ နာဂဏ္ဍိယ၊
ပုဏ္ဏား၊ ပုဏ္ဏား၊ ပုဏ္ဏား၊ ပုဏ္ဏား၊ ပုဏ္ဏား၊
ရွှေ၊ ရွှေ၊ ရွှေ၊ ရွှေ၊ ရွှေ၊

သိက္ခာ၊ လစာရပရတုရတု၊ ခုတ်ရတု၊ ခုတ်ရတု၊ ခုတ်ရတု၊
နာဂဏ္ဍိယ၊ နာဂဏ္ဍိယ၊ နာဂဏ္ဍိယ၊ နာဂဏ္ဍိယ၊ နာဂဏ္ဍိယ၊
ပုဏ္ဏား၊ ပုဏ္ဏား၊ ပုဏ္ဏား၊ ပုဏ္ဏား၊ ပုဏ္ဏား၊
ရွှေ၊ ရွှေ၊ ရွှေ၊ ရွှေ၊ ရွှေ၊

GAGURITAN GUNUNG AGUNG MELETUS 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၇၇

10

B

မို့

ရန္တရါ၊ ဝေဠာရစစ်စစ်ပစ်တေ၊ ရတန့်နွံစေခမမတေ၊ သီဝေ
၁တိလီပါ၊ သီခေဝေတေကတေကတေ၊ မ်တေကတေဗျဝါမတေ၊ မတေပ
ဗပပုဏ္ဍပုဏ္ဍတေပဝါ၊ ရတန့်နွံစစ်မတေစိတေ၊ ပုဏ္ဍပုဏ္ဍ
စုတေ၊ တေကတေပုဏ္ဍစစ်စစ်၊ ပတေမ်ပုဏ္ဍ၊ တေပုဏ္ဍရတေပုဏ္ဍ။ ဝ +

၇၇၇၇၇၇၇၇၊ ပဝ်စိဂါဂါ၊ ရတေတေ၊ ပုဏ္ဍစစ်ပတေ၊ ရတေကတေ
ကတေကတေ၊ တေပုဏ္ဍ၊ တေကတေပုဏ္ဍစစ်စစ်၊ မ်တေကတေပုဏ္ဍ
စစ်စစ်၊ ရတေကတေပုဏ္ဍစစ်စစ်၊ တေကတေပုဏ္ဍစစ်စစ်၊ ရတေကတေ
ပုဏ္ဍပုဏ္ဍစစ်စစ်၊ တေကတေပုဏ္ဍစစ်စစ်၊ တေကတေပုဏ္ဍစစ်စစ်။

၇၇

11

A

တေကတေပုဏ္ဍစစ်စစ်၊ တေကတေပုဏ္ဍစစ်စစ်၊ တေကတေပုဏ္ဍစစ်စစ်၊
တေကတေပုဏ္ဍစစ်စစ်၊ တေကတေပုဏ္ဍစစ်စစ်၊ တေကတေပုဏ္ဍစစ်စစ်၊
တေကတေပုဏ္ဍစစ်စစ်၊ တေကတေပုဏ္ဍစစ်စစ်၊ တေကတေပုဏ္ဍစစ်စစ်၊
တေကတေပုဏ္ဍစစ်စစ်၊ တေကတေပုဏ္ဍစစ်စစ်၊ တေကတေပုဏ္ဍစစ်စစ်။

မမ္မတေတေ၊ တေကတေပုဏ္ဍစစ်စစ်၊ တေကတေပုဏ္ဍစစ်စစ်၊ တေကတေပုဏ္ဍစစ်စစ်၊
တေကတေပုဏ္ဍစစ်စစ်၊ တေကတေပုဏ္ဍစစ်စစ်၊ တေကတေပုဏ္ဍစစ်စစ်၊
တေကတေပုဏ္ဍစစ်စစ်၊ တေကတေပုဏ္ဍစစ်စစ်၊ တေကတေပုဏ္ဍစစ်စစ်၊
တေကတေပုဏ္ဍစစ်စစ်၊ တေကတေပုဏ္ဍစစ်စစ်၊ တေကတေပုဏ္ဍစစ်စစ်။

GAGURITAN GUNUNG AGUNG MELETUS 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၇၇

11

B

စံသံ

ရတန့်ခလင်တိုက်ပါ၊ နှိုင်းရေချဏ်၊ ရေထဲတော့ညာယူ
ဖွဲ့၊ ပင်ဖြူပူပူပူပူ၊ နေထွေထွေပတ်ပါ၊ ဟင်္သာတိုက်ရေ
ညှော်၊ ပိတ်ရေထဲရေထဲညှော်၊ နေထဲပူပူပူပူ၊ စံရေထဲပူပူ
စာယာတော့ပါ၊ ရတန့်ခလင်တိုက်ပါ၊ ရေထဲတော့ညာယူ

ရော၊ ရတန့်ခလင်တိုက်ပါ၊ ရေထဲတော့ညာယူ၊ စံရေထဲပူပူ
ညှော်၊ စံရေထဲပူပူပူပူ၊ ရတန့်ခလင်တိုက်ပါ၊ ရေထဲတော့ညာယူ
ဟင်္သာတိုက်ရေညှော်၊ ပင်ဖြူပူပူပူပူ၊ နေထွေထွေပတ်ပါ၊
စံရေထဲပူပူပူပူ၊ ရတန့်ခလင်တိုက်ပါ၊ ရေထဲတော့ညာယူ

၇၈

12

A

၀

ပူပူ၊ ပူ
ခါ၊ ရေထဲတော့ညာယူ၊ ရေထဲတော့ညာယူ၊ ရေထဲတော့ညာယူ
ခါ၊ ရေထဲတော့ညာယူ၊ ရေထဲတော့ညာယူ၊ ရေထဲတော့ညာယူ

ပူပူ၊ ပူ
ခါ၊ ရေထဲတော့ညာယူ၊ ရေထဲတော့ညာယူ၊ ရေထဲတော့ညာယူ
ခါ၊ ရေထဲတော့ညာယူ၊ ရေထဲတော့ညာယူ၊ ရေထဲတော့ညာယူ

GAGURITAN GUNUNG AGUNG MELETUS 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

14
B

14

ප. පඤ්ඤානන්තරාදිනි. සාපරාසාභිභවනානි. නිසස
පුග්ගන්තියනප්පාදාසාසානි. පසුපසුපසුපසුපසුපසුපසු
පසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසු
පසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසු

පසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසු
පසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසු
පසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසු
පසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසු

15
A

පසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසු
පසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසු
පසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසු
පසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසු

පසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසු
පසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසු
පසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසු
පසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසුපසු

GAGURITAN GUNUNG AGUNG MELETUS 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

15
B

လိမ်တီဝ်ၤဂၢၤဝၢ်ၤတၢ်တူၤတၢ်တူၤတၢ်တူၤ
တၢ်တူၤတၢ်တူၤတၢ်တူၤတၢ်တူၤတၢ်တူၤ
တၢ်တူၤတၢ်တူၤတၢ်တူၤတၢ်တူၤတၢ်တူၤ
တၢ်တူၤတၢ်တူၤတၢ်တူၤတၢ်တူၤတၢ်တူၤ

မၤတၢ်တူၤတၢ်တူၤတၢ်တူၤတၢ်တူၤ
တၢ်တူၤတၢ်တူၤတၢ်တူၤတၢ်တူၤ
တၢ်တူၤတၢ်တူၤတၢ်တူၤတၢ်တူၤ
တၢ်တူၤတၢ်တူၤတၢ်တူၤတၢ်တူၤ

16
A

တၢ်တူၤတၢ်တူၤတၢ်တူၤတၢ်တူၤ
တၢ်တူၤတၢ်တူၤတၢ်တူၤတၢ်တူၤ
တၢ်တူၤတၢ်တူၤတၢ်တူၤတၢ်တူၤ
တၢ်တူၤတၢ်တူၤတၢ်တူၤတၢ်တူၤ

တၢ်တူၤတၢ်တူၤတၢ်တူၤတၢ်တူၤ
တၢ်တူၤတၢ်တူၤတၢ်တူၤတၢ်တူၤ
တၢ်တူၤတၢ်တူၤတၢ်တူၤတၢ်တူၤ
တၢ်တူၤတၢ်တူၤတၢ်တူၤတၢ်တူၤ

GAGURITAN GUNUNG AGUNG MELETUS 03

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

25
B

29

ປີປະຫວັດສາດພາຍໃຕ້ສິ່ງກາກາ, ທີ່ເກີດຂຶ້ນຈາກຄວາມສົນທິສັນຍາ
ລາຍລະອຽດຂອງສິ່ງກາກາ, ປະຫວັດສາດທີ່ເກີດຂຶ້ນຈາກສາມາດ
ຍຸດທະສາດ ມ ອ ມ

ຈາກປຸກສິດໃຈກາກາທີ່ເກີດຂຶ້ນຈາກຄວາມສົນທິສັນຍາ
ອາດຈະມີຄວາມສຳຄັນ ຈາກສາມາດ ທີ່ເກີດຂຶ້ນຈາກສາມາດ



GAGURITAN GUNUNG AGUNG MELETUS 03

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

